



ပြည်သူ့လွှတ်တော်ရုံး သုတေသနဌာန

ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်

COVID-19 နှင့် MSMEs စီးပွားရေးလုပ်ငန်းများအခြေအနေ

အကျဉ်းချုပ်

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprises-MSMEs) လုပ်ငန်းများသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်းကို မောင်းနှင်နေသည့် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း Covid-19 ကပ်ရောဂါ ဖြစ်ပွားစဉ်အတွင်း မြန်မာနိုင်ငံအပေါ်သက်ရောက်မှုသည် ရောဂါကူးစက်ပြန့်ပွားမှုနှင့် လူ့အသက် ဆုံးရှုံးမှုနည်းပါးသော်လည်း စီးပွားရေးထိခိုက်မှုမှာ သိသိသာသာကြုံတွေ့နေရပါသည်။ နိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပြီး မြန်မာ့စီးပွားရေးကဏ္ဍ၏ ကျောရိုးမဏ္ဍိုင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကို ကြီးမားစွာ ထောက်မ ပေးထားသည့် MSMEs များသည် Covid-19 ကြောင့် ဘက်ပေါင်းစုံမှထိုးနှက်မှုကို ခံစားနေရပါ သည်။ ၎င်းတို့ကို ပြန်လည်ကုစားပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက MSMEs လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ်သတ်မှတ်ပြီး ထုတ်ချေးပေးလျက်ရှိခြင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၃ လတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်ကို စက်တင်ဘာလ (၃၁) ရက်နေ့အထိ ရွှေ့ဆိုင်းပေးခြင်း၊ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့် ပေးခြင်း စသည့်ကုစားမှုများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် JICA မှလည်း ချေးငွေများ ရယူဆောင်ရွက်ပေးလျက်ရှိပါသည်။

ဤစာတမ်းတို့တွင် Covid-19 ဖြစ်ပွားစဉ်အတွင်း MSMEs လုပ်ငန်းများထိခိုက်မှု အခြေ အနေနှင့် အစိုးရ၏ထောက်ပံ့ပေးမှုများ၊ JICA မှ ချေးငွေထောက်ပံ့မှု၊ Covid ကာလအတွင်း စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ SMEs လုပ်ငန်းများအပေါ် ပံ့ပိုးဆောင်ရွက်ပေးနေမှုများကို ရေးသားပြုစုတင်ပြထားပါသည်။

စာတမ်းတို့ အမှတ်စဉ် - ၁၅၁

ဤစာတမ်းတို့နှင့်ပတ်သက်၍ သတိပြုရန်အချက်များအား နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၃
၂။	ရည်ရွယ်ချက်	၃
၃။	အချက်အလက်ဖော်ပြမှုနည်းနာနိဿယများ	၄
၄။	Micro, Small and Medium Enterprises-MSMEs စီးပွားရေးလုပ်ငန်းဆိုသည်မှာ	၄
၅။	MSMEs Departmentတွင် MSMEs Member ဝင်ပြီးသော တိုင်းဒေသကြီး/ပြည်နယ်မှ စီးပွားရေးလုပ်ငန်း အရေအတွက်စာရင်း.....	၅
၆။	Covid-19 ကာလအတွင်း MSMEs စီးပွားရေးလုပ်ငန်းများ၏အခြေအနေ.....	၆
၇။	အစိုးရ၏ဆောင်ရွက်ချက်များ	၇
၈။	MSMEs လုပ်ငန်းများအတွက်ချေးငွေများ	၁၀
၉။	လွှတ်တော်တွင်းဆွေးနွေးချက်များ	၁၁
၁၀။	ပညာရှင်များ၏အမြင်များ	၁၂
၁၁။	နိုင်ငံအချို့၏ဆောင်ရွက်ချက်များ	၁၃
၁၂။	နိဂုံး.....	၁၅

နိဒါန်း

၁။ ကမ္ဘာ့တစ်ဝှမ်း Covid-19 ဖြစ်ပွားမှုသည် ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်လျက်ရှိပါသည်။ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် ကဏ္ဍများစွာအနက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၎င်းတို့ကိုပြန်လည်ကုစားနိုင်ရန် နိုင်ငံတကာကုန်သွယ်ရေးတွင် ဗဟိုအချက်အချာတစ်ခုလည်း ဖြစ်သော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprises-MSMEs)များကို ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်အလေးထားအာရုံစိုက်၍ အထောက်အပံ့ ပေးသင့်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများမှ အပြည့်အဝဖော်ပြထားပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် MSMEs လုပ်ငန်းများအား အစိုးရ၏ အားပေးကူညီမှုအပေါ် မူတည် နေပါသည်။¹

ရည်ရွယ်ချက်

- ၂။ (က) ကမ္ဘာ့တစ်ဝှမ်း Covid-19 ကာလအတွင်း MSMEs လုပ်ငန်းများအပေါ် ထိခိုက်မှု အခြေအနေများကို သိရှိနိုင်စေရန်၊
- (ခ) MSMEs လုပ်ငန်းများအပေါ် ချေးငွေထောက်ပံ့ခြင်းအပါအဝင် အစိုးရ၏ဆောင်ရွက် ပေးနေမှုများကို သိရှိနိုင်စေရန်၊
- (ဂ) လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အထောက်အကူပြုစေရန်၊
- (ဃ) စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ SMEs လုပ်ငန်းများအပေါ် အစိုးရ၏ ထောက်ပံ့နေမှုများကို သိရှိနိုင်စေရန်၊

¹Supporting small businesses through the COVID-19 crisis, <http://www.intrancen.org/covid-19/> မှ ရရှိပါသည်။ [accessed date 6-8-2020]

အချက်အလက်ဖော်ပြမှုနည်းနာနိဿယများ

၃။ ဤစာတမ်းတို့တွင် အသုံးပြုထားသော သတင်းအချက်အလက်များကို အစိုးရနှင့် နိုင်ငံတကာ Website များမှ ထုတ်ပြန်ထားသော သတင်းအချက်အလက်များ၊ ဂျာနယ်များ၊ Myanmar SMEs Development Agency မှ ထုတ်ပြန်ထားသော သတင်းအချက်အလက်များမှ ရယူထားပါသည်။

Micro, Small and Medium Enterprises-MSMEs စီးပွားရေးလုပ်ငန်းဆိုသည်မှာ

၄။ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSMEs ဆိုသည်မှာ ငွေကြေး ရင်းနှီးမြှုပ်နှံမှု၌ လူ့စွမ်းအားအရင်းအမြစ်အနည်းငယ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်သော တစ်နိုင်ငံတစ်ပိုင် စီးပွားရေးလုပ်ငန်းကိုဆိုလိုပါသည်။ ထို့အပြင် MSMEs လုပ်ငန်းများသည် အရင်းအနှီးနည်းပါး သော်လည်း ငွေကြေးသက်သာသောလုပ်ငန်းများ၊ သင့်တင့်သော အလုပ်သမားအင်အားဖြင့် လည်ပတ်နိုင်ပြီး စီမံခန့်ခွဲမှုစရိတ်များနည်းပါးသောကြောင့် ကုန်ထုတ်လုပ်မှုစရိတ်သက်သာသော လုပ်ငန်းအမျိုးအစား တစ်ခုလည်းဖြစ်ပါသည်။ MSMEs လုပ်ငန်းများကို ၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေမှ စီးပွားရေးလုပ်ငန်းများကို အောက်ပါအတိုင်း အမျိုးအစား (၆) မျိုးခွဲထားပါသည်-

- (က) ထုတ်လုပ်မှုလုပ်ငန်း
- (ခ) လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း (CMP အပါအဝင်)
- (ဂ) လက်ကားရောင်းဝယ်ရေးလုပ်ငန်း
- (ဃ) လက်လီရောင်းဝယ်ရေးလုပ်ငန်း
- (င) ဝန်ဆောင်မှုပေးသည့်လုပ်ငန်း
- (စ) အခြားလုပ်ငန်းများ စသည်တို့ပါဝင်ပါသည်။^၂

^၂SME ရဲ့ ဆိုလိုရင်း (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ <https://shwedingar.com/borrowing-definition-of-sme/> မှရရှိပါသည်။{accessed date 14-8-2020}

MSMEs Department တွင် MSMEs Member ဝင်ပြီးသော တိုင်းဒေသကြီး/ပြည်နယ်မှ စီးပွားရေးလုပ်ငန်းအရေအတွက်စာရင်း

၅။ MSMEs Department တွင် MSMEs Member ဝင်ပြီးသော တိုင်းဒေသကြီး/ပြည်နယ်မှ စီးပွားရေးလုပ်ငန်းအရေအတွက်စာရင်းအား အောက်ပါအတိုင်းဖော်ပြထားပါသည်-

၃၀-၁၁-၂၀၁၈

စဉ်	တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စုနယ်မြေ	အသေးစား စီးပွားရေးလုပ်ငန်း (ခု)	အလတ်စား စီးပွားရေးလုပ်ငန်း (ခု)	စုစုပေါင်း
၁။	ကချင်ပြည်နယ်	၁၉၇၃	၁၉	၁၉၉၂
၂။	ကယားပြည်နယ်	၆၄၈	၂၈	၆၇၆
၃။	ကရင်ပြည်နယ်	၁၁၃၀	၁၀	၁၁၄၀
၄။	ချင်းပြည်နယ်	၁၇၄၃	၁၃	၁၇၅၆
၅။	စစ်ကိုင်းတိုင်းဒေသကြီး	၆၀၅၆	၆၃	၆၁၁၉
၆။	တနင်္သာရီတိုင်းဒေသကြီး	၃၀၆၄	၃၄	၃၀၉၈
၇။	ပဲခူးတိုင်းဒေသကြီး	၅၉၁၁	၁၆၂	၆၀၇၃
၈။	မကွေးတိုင်းဒေသကြီး	၅၇၁၃	၁၃၈	၅၈၅၁
၉။	မန္တလေးတိုင်းဒေသကြီး	၁၀၆၄၉	၅၅၁	၁၁၂၀၀
၁၀။	မွန်ပြည်နယ်	၃၂၆၅	၁၆၃	၃၄၂၈
၁၁။	ရခိုင်ပြည်နယ်	၂၉၈၀	၂	၂၉၈၂
၁၂။	ရန်ကုန်တိုင်းဒေသကြီး	၈၅၄၉	၂၀၁၈	၁၀၅၆၇
၁၃။	ရှမ်းပြည်နယ်	၆၅၇၃	၃၇၃	၆၉၄၆
၁၄။	ဧရာဝတီတိုင်းဒေသကြီး	၇၃၇၀	၅၆၁	၇၉၃၁
၁၅။	ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်	၁၀၂၈	၇၉	၁၁၀၇
စုစုပေါင်း		၆၆၆၅၂	၄၂၁၄	၇၀၈၆၆ ^၃

^၃၃၀-၁၁-၂၀၁၈ ထိ SMEs Department တွင် SMEs Member ဝင်ပြီးသော စီးပွားရေးလုပ်ငန်းများစာရင်း၊ <https://www.msme.gov.mm/mm/page/229> မှ ရရှိပါသည်။(accessed date 6-8-2020)

Covid-19 ကာလအတွင်း MSMEs စီးပွားရေးလုပ်ငန်းများ၏အခြေအနေ

၆။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developed Countries-LDC) တစ်နိုင်ငံဖြစ်ပြီး ခက်ခဲသည့်လူမှုစီးပွားနှင့် နိုင်ငံရေးအသွင်ကူးပြောင်းနေသည့်ကာလတွင် Covid-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားသည်နှင့် ကြုံကြိုက်လာသောကြောင့် ကပ်ရောဂါ၏ သက်ရောက်မှုများသည် စီးပွားရေးအကျပ်အတည်းတစ်ခုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲလာခဲ့ပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က ပြုလုပ်ခဲ့သည့် Covid-19 ၏ စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှုအကြောင်းသုံးသပ်လေ့လာချက်တွင် စီးပွားရေးအကျပ်အတည်းကိုဖြစ်ပေါ်စေသည့် တွေ့ရှိချက်အချို့ကိုဖော်ပြထားပါသည်။ Covid-19 ကြောင့် ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းစဉ်နှင့်ကုန်သွယ်ရောင်းဝယ်မှုများ ကာလရှည်ကြာနေခြင်းသည် အကြောင်းအရင်းတစ်ခုဖြစ်သကဲ့သို့ ထိခိုက်သည့်လုပ်ငန်းများတွင် စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကားရောင်းဝယ်ရေးကဏ္ဍ၊ အထည်ချုပ်လုပ်ငန်း၊ လေကြောင်းသွားလာမှုနှင့် အခြားဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ အဓိကပါဝင်ပါသည်။⁴ Covid-19 ကာလအတွင်း စီးပွားရေးအကျပ်အတည်းကို ဖြစ်ပေါ်စေသော အချက်များမှာ-

- (က) နိုင်ငံတကာဈေးကွက်ဝယ်လိုအား ကျဆင်းမှု။ ခရီးသွားများ နည်းပါးလာခြင်းကြောင့်ထိခိုက်နေသော ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍသည် ယခုအခါ လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်နေပါသည်။ ထို့အတူ နိုင်ငံတကာဈေးကွက်များမှ ဝယ်ယူအားပေးလျက်ရှိသော မြန်မာ့ပို့ကုန်များဖြစ်သည့် သဘာဝဓါတ်ငွေ့၊ လယ်ယာထွက်ကုန်နှင့် စက်မှုထွက်ကုန်များ၏ ဝယ်လိုအားသည် တဟုန်ထိုးကျဆင်းသွားရာ ယင်း၏အကျိုးဆက်တစ်ရပ်အဖြစ် ပို့ကုန်ရငွေမှာလည်း နည်းပါးလာလျက်ရှိပါသည်။
- (ခ) တန်ဖိုးကွင်းဆက်များ ပြတ်တောက်မှု။ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကြောင်းများနှင့် ချိတ်ဆက်

⁴<https://www.mm.undp.org/content/myanmar/my/home/coronavirus/support-to-national-response.html> မှရရှိပါသည်။ {accessed date 6-8-2020}

လျက်ရှိသောကြောင့် ယခုအခါ ယင်းအချိတ်အဆက်များပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုများကို စီးပွားရေးလုပ်ငန်းများသည် ခါးစည်းခံရ လျက်ရှိပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံမှတင်သွင်းသော ကုန်ကြမ်းပစ္စည်းများ ပြတ်တောက်မှုကြောင့် မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းတွင် ကြီးမားသော ရိုက်ခတ်မှု များဖြစ်ပွားလျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းခဲ့ရပါသည်။

- (ဂ) စားသုံးသူများ သုံးစွဲငွေကျဆင်းလာခြင်း။ Covid-19 ကူးစက်ရောဂါ ပြန့်ပွားမှု အန္တရာယ်ကို ကြောက်ရွံ့နေကြသော လုပ်သားပြည်သူအသီးသီးမှာလည်း ဝယ်ယူ သုံးစွဲမှုများကို လျော့ချပြီး ခြီးခြံချွေတာမှုများဖြင့် အိမ်တွင်းနေထိုင်နေကြရပါသည်။ တစ်ဖက်တွင်လည်း စားသောက်ဆိုင်၊ ဈေးစင်တာများနှင့် ပွဲတော်များပိတ်သိမ်း မှုကြောင့် သုံးစွဲနိုင်မည့်အခွင့်အလမ်းများစွာ လျော့ကျသွားပြီဖြစ်ပါသည်။ ထို့ကြောင့် စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသော၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ပုဂ္ဂလိကလုပ်ငန်းများသည်လည်း တစ်နေ့တခြား ထိခိုက် လျက်ရှိပါသည်။^၅

အစိုးရ၏ဆောင်ရွက်ချက်များ

၇။ COVID -19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်း ပေးခဲ့ပါသည်။ ယင်းကော်မတီကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်မှ အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူ၍ သက်ဆိုင်ရာဝန်ကြီးဌာန (၇) ခုမှ ပြည်ထောင်စုဝန်ကြီးများက အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ MSMEs လုပ်ငန်းများနှင့် စပ်လျဉ်း၍ ယင်းကော်မတီ၏ သတ်မှတ်ထားသော လုပ်ငန်းတာဝန်များမှာ-

^၅ နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးလည်ပတ်မှုအပေါ် COVID -19 ရိုက်ခတ်မှုအား သုံးသပ်ခြင်း၊ တုံ့ပြန်ခြင်း၊ ကုစားခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းအပေါ် အကြံပြုချက်၊ <https://ispmyanmarspecialseries.com/drzo2/> မှ ရရှိပါသည်။(accessed date 24-8-2020)

(က) COVID -19 ဖြစ်စဉ်သက်ရောက်မှု ကြီးမားလာပါက ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန်၊

(ခ) လိုအပ်ပါက ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့် အတိုးနှုန်း ဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရန်။^၆

၈။ အဆိုပါလုပ်ငန်းတာဝန်များအရ COVID -19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် CMP၊ ဟိုတယ် ခရီးသွားလာရေးနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍအဖြစ်သတ်မှတ်ထားပြီး ယင်းလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း ဖြင့် ချေးငွေကာလတစ်နှစ် သတ်မှတ်၍ အစိုးရကထုတ်ချေးရေးအစီအစဉ်ကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ (၁၈-၃-၂၀၂၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ဆောင်ရွက်မည့်ကနဦးမတည်ငွေ = နိုင်ငံတော်ရန်ပုံငွေ + လူမှုဖူလုံရေးရန်ပုံငွေ

(ကျပ် ၅၀ ဘီလီယံ) (ကျပ် ၅၀ ဘီလီယံ)

စုစုပေါင်း = ကျပ် ၁၀၀ ဘီလီယံ (မြန်မာ့စီးပွားရေးဘဏ်တွင်မတည်)

အတိုးနှုန်း = ၁ ရာခိုင်နှုန်း

ချေးငွေကာလ = ၁ နှစ်

၉။ အဆိုပါရန်ပုံငွေဖြင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ထိခိုက်မှုပေါ်မူတည်၍ အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလိုပြင်ဆင်သွားမည်ဖြစ်ပါသည်။ ယင်းကာလသတ်မှတ်ချက်များအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း MSMEs လုပ်ငန်းများ၏ သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို တစ်ဖက်ပါအတိုင်း သတ်မှတ်ပေးထားပါသည်-

^၆ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၀ (၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်) နေ့မှ ရရှိပါသည်။

(က) ဝင်ငွေခွန်အတွက် သတ်မှတ်ချက်များ

- ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊
- ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင်ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက် လည်းကောင်း၊
- သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ပေးဆောင်နိုင်ခြင်း၊

(ခ) ကုန်သွယ်လုပ်ငန်းခွန်အတွက် သတ်မှတ်ချက်များ

- ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပေးဆောင်ရမည်ဖြစ်သော်လည်း စက်တင်ဘာလ ၃၀ ရက်နေ့ထိ ကာလရွှေ့ဆိုင်း ပေးခြင်း၊
- ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပေးဆောင်ရမည် ဖြစ်သော်လည်း စက်တင်ဘာလ ၃၀ ရက်နေ့ထိ ကာလရွှေ့ဆိုင်းပေးခြင်း၊
- လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာလ ၃၀ ရက် နေ့အထိ ပေးဆောင်နိုင်ရန် ကာလရွှေ့ဆိုင်းပေးခြင်း၊

၁၀။ ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ် ခွင့်ပေးခဲ့ပါသည်။^၇

၁၁။ COVID-19 ကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများအတွက် အစိုးရမှ ပထမအကြိမ် ငွေကြေးထောက်ပံ့မှုတွင် စားသောက်ဆိုင်၊ လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် အသေးစားနှင့် အလတ်စားလုပ်ငန်းများက ချေးငွေအများဆုံးရရှိခဲ့သည်။ စီးပွားရေးသက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ ထိခိုက်ခဲ့သည့် MSMEs

^၇(COVID-19) ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် CMP၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့်ကဏ္ဍအဖြစ်သတ်မှတ်ထားပြီး ယင်းလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေ တစ်နှစ် သတ်မှတ်၍အစိုးရထုတ်ချေးမည်။ <https://news-eleven.com/article/164966> မှ ရရှိပါသည်။[accessed date 6-8-2020]

လုပ်ငန်းများသည် အစိုးရချေးငွေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ပထမအကြိမ် အထောက်အပံ့ရရှိခဲ့ခြင်း ဖြစ်သည်ဟုသိရှိရပါသည်။^၈

MSMEs လုပ်ငန်းများအတွက်ချေးငွေများ

၁၂။ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် MSMEs များ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းကော်မတီ (Working Committee)ကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှစတင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ငွေတိုက်ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ UMFCCL မှ တာဝန်ရှိသူ များနှင့် ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၁၃။ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Japan International Cooperation Agency -JICA မှ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည် ချေးငွေများကို ၂၀၁၅ ခုနှစ်မှ စတင်ပြီး သုံးကြိမ်ခွဲ၍ ထုတ်ချေးဆောင်ရွက်လျက်ရှိရာ ချေးငွေ စုစုပေါင်းဂျပန်ယန်း ၄.၇၇၄ ဘီလီယံနှင့် ညီမျှသော မြန်မာကျပ်ငွေ ၅၇ ဘီလီယံကို ထုတ်ချေးပေးခဲ့ပါသည်။ အဆိုပါချေးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်ဆင့် MSMEs များ ဘဏ်ချေးငွေ ရရှိရေးလုပ်ငန်းကော်မတီ (Working Committee)၏ ကြီးကြပ်မှုဖြင့် Project Finance Institutions(PFIs)ဖြစ်ကြသော အသေးစားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှတစ်ဆင့် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်း ဖြင့် ၃ နှစ် သို့မဟုတ် ၅ နှစ် အရစ်ကျပြန်ဆပ်သည့်စနစ်ဖြင့် ထုတ်ချေးဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းရှင် စုစုပေါင်း ၂၆၉ ဦးသို့ ထုတ်ချေးပေးပြီးဖြစ်ပါသည်။^၉

^၈COVID-19 ရန်ပုံငွေကျပ်တိလီယံ ၁၀၀ မှ SME လုပ်ငန်းများသို့ အများဆုံးချေးငွေပေး |<http://13.251.204.60/story/191702> မှရရှိပါသည်။[accessed date 19-8-2020]

^၉အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေချေးနိုင်ပြီ |<https://tinyurl.com/y3kc9xco> မှ ရရှိပါသည်။[accessed date 11-8-2020]

၁၄။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ Covid-19 ဖြစ်ပွားစဉ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှထုတ်ချေးပေးသောချေးငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	အမည်	ဂျပန်ယန်း	မြန်မာကျပ်	ထုတ်ချေးထားသည့် လုပ်ငန်းရှင်စုစုပေါင်း	မှတ်ချက်
၁။	စီမံကိန်း-၁	၅.၀၃၃ ဘီလီယံ	၆၀.၂၄ ဘီလီယံ	၄၃၅ ဦး	၃၃.၀၄၇ ဘီလီယံ (အမြတ်ငွေ)
၂။	စီမံကိန်း-၂	၁၄.၉၄၉ ဘီလီယံ	၁၉၆.၉ ဘီလီယံ	၇၇၂ ဦး	၆၇.၆၅ ဘီလီယံ (ထုတ်ချေးရန်ကျန်ငွေ)
၃။	စီမံကိန်း-၃	၁၅ ဘီလီယံ	-	-	ဆောင်ရွက်ဆဲ

လွှတ်တော်တွင်းဆွေးနွေးချက်များ

၁၅။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် - ၃ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန် နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၁၅ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်-

“MSMEs လုပ်ငန်းများအတွက် ချေးငွေရရှိရန်ဆောင်ရွက်ပေးခြင်းသည် ဟန်ပြမဖြစ်စေရန် နှင့် MSMEs လုပ်ငန်းများချေးငွေရရှိရန် အာမခံပေးသောအခါ တာဝန်ယူဆောင်ရွက်သူ များအနေဖြင့် အဂတိတရားကင်းပြီးစနစ်တကျကြပ်မတ်ဆောင်ရွက်ပေး စေလိုပါသည်။ ချေးငွေအာမခံကော်ပို ရေးရှင်းဥပဒေ (မူကြမ်း)ကိုလည်း အမြန်ဆုံးပေါ်ထွက်စေလိုပါသည်။¹⁰

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် MSMEs လုပ်ငန်းပေါင်း ၆ သောင်းကျော်ရှိပြီး မှတ်ပုံမတင်ထားသည့် MSMEs လုပ်ငန်းများလည်း များစွာရှိပါသည်။ တစ်နိုင်ငံလုံး

¹⁰ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် - ၃ အကောင်အထည် ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၁၅ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်မှူးကြီးဉာဏ်ရွှေ(တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဆွေးနွေးချက်မှ ရယူထားပါသည်။ {accessed date 27-8-2020}

စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်သည် MSMEs လုပ်ငန်းများဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများသည် နိုင်ငံ၏စီးပွားရေးကဏ္ဍကြီးတွင် အရေးပါသောအစိတ်အပိုင်း တစ်ခုဖြစ်သည့်အပြင် ပြည်သူများအတွက်အဓိကကျသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းလည်းဖြစ်ပါသည်။ Covid -19 ကြောင့် မကြုံဖူးသေးသော စီးပွားရေးအကျပ် အတည်းများကို ကျော်လွှားစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးမှု ခိုင်မာလာစေရေးအတွက် ဘက်ပေါင်းစုံပါဝင်သော MSMEs စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်၏အကူအညီဖြင့် အတိုးနှုန်းသက်သာစွာ ထောက်ပံ့ပေးလျက်ရှိပါသည်။ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် (JICA)မှ ချေးငွေ ရယူရေးစီမံကိန်း အဆင့် - ၃ ဆောင်ရွက်ခြင်းသည် ချေးငွေမရရှိသေးသော MSMEs လုပ်ငန်း များစွာအတွက် ချေးသင့်ချေးထိုက်သော လိုအပ်နေသည့်ချေးငွေတစ်ရပ်ဖြစ်ပါသည်။”¹¹

ပညာရှင်များ၏အမြင်များ

၁၆။ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် တစ်ပိုင်တစ်နိုင် လုပ်ငန်းများကဲ့သို့ လုပ်ကိုင်နေရသဖြင့် စာရင်းဇယားအတိအကျမရှိခြင်းကြောင့် JICA ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူရေး အခက်အခဲဖြစ်စေပါသည်။¹²

၁၇။ MSMEs လုပ်ငန်းများ ချေးငွေရရှိနိုင်ရေး၊ MSMEs လုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများ ရှိ ပြိုင်ဘက်လုပ်ငန်းများထက် ကုန်ကျစရိတ်ပိုမိုများနေခြင်း၊ ဘဏ္ဍာရေးဈေးကွက်မျိုး ဖြေလျှော့ ပေးစေခြင်း၊ ချေးငွေအတိုးနှုန်းများ လျော့အောင်ပြုလုပ်ပေးစေခြင်း၊ ထုတ်ကုန်များကို ကျန်းမာရေး စံချိန်စံညွှန်းနှင့် ပိုးမွှားရောဂါကင်းရှင်းရေးစံချိန်စံညွှန်းများ ပြည့်မီရန်လိုအပ်ခြင်း၊ ဗျူရိုကရေစီ စနစ်နှင့် လာဘ်စားမှုများကင်းစင်ရန်လိုအပ်ခြင်း၊ ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်လိုအပ်ခြင်း၊ လုပ်သားအင်အားများပြားသော်လည်း ကျွမ်းကျင်လုပ်သား

¹¹ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် - ၃ အကောင်အထည် ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၁၅ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဒေါ်ချိုချို (အုတ်တွင်းမဲဆန္ဒနယ်) ဆွေးနွေးချက်မှ ရယူထားပါသည်။ {accessed date 29-8-2020}

¹²အသေးစားနှင့် အလတ်စား လုပ်ငန်းများ အချက်အလက် မပြည့်စုံခြင်းကြောင့် ငွေချေးပေးရန် အခက်အခဲဖြစ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြိုးမင်းသိန်းပြောကြားချက် <https://tinyurl.com/y68k4ucw> မှ ရရှိပါသည်။{accessed date 6-8-2020}

ရှားပါးခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်မှုကြီးထွားလာခြင်းကို ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။¹³

၁၈။ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက Covid-19 ရောဂါကူးစက်ပြန့်ပွားမှုနှင့် လူ့အသက်ဆုံးရှုံးမှုနည်းပါးသော်လည်း စီးပွားရေးအရထိခိုက်မှုများမှာ သိသိသာသာကြုံတွေ့နေရပါသည်။ ထို့ပြင် ရောဂါကူးစက်မှုကြောင့် ပြည်ပနှင့်ဆက်သွယ်ဆောင်ရွက်နေသည့် အပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများလည်ပတ်ရာတွင် အကန့်အသတ်များရှိနေသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ Covid-19 အစပိုင်းတွင် လုပ်သားအခြေပြုလုပ်ငန်းများဖြစ်သည့် CMP လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် MSME နယ်ပယ်ရှိ ကဏ္ဍပေါင်းစုံများမှာ အများဆုံးထိခိုက်ပါသည်။ ဝယ်လိုအားများကျဆင်းလာခြင်းသည် လုပ်ငန်းများ၏ ဝင်ငွေထိခိုက်လာခြင်းနှင့် ငွေသားစီးဆင်းမှုများကျပ်တည်းစေပြီး လုပ်သားများ အလုပ်လက်မဲ့အခြေအနေ ဖြစ်ပေါ်လာပါသည်။ ထို့ပြင် အခြားနိုင်ငံများ၌ Covid-19 သက်ရောက်မှုများကြောင့် အလုပ်အကိုင်များဆုံးရှုံးခဲ့ကြသော ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတွင်းသို့ အများအပြား ပြန်လည်ဝင်ရောက်မှုများ ရှိနေပါသည်။¹⁴

နိုင်ငံအချို့၏ဆောင်ရွက်ချက်များ

၁၉။ နိုင်ငံအချို့၏ Covid-19 ကာလအတွင်း SMEs လုပ်ငန်းများအပေါ် ထောက်ပံ့မှုအခြေအနေကို အောက်ပါအတိုင်းဖော်ပြထားပါသည်-

- (က) စင်ကာပူနိုင်ငံ။ စင်ကာပူနိုင်ငံသည် (Covid - 19) ဖြစ်ပွားစဉ်တွင် စီးပွားရေးလုပ်ငန်းများနှင့် SMEs လုပ်ငန်းများကို ထောက်ပံ့ပေးနိုင်ရန် စီမံချက်များပြုလုပ်ခဲ့ပါသည်။ ၎င်းတွင်ပါဝင်သောအချက်များမှာ စီးပွားရေးလုပ်ငန်းများ အထောက်အကူပြုစေရေးအတွက် လုပ်အားခများပိုမိုထောက်ပံ့ပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်းနှင့် ကုမ္ပဏီ

¹³မြန်မာနိုင်ငံ၏ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး သံအမတ်ကြီး Mr.Kristaian Schimdt နှင့် တွေ့ဆုံမေးမြန်းချက်များမှ ရရှိပါသည်။{accessed date 11-8-2020}

¹⁴ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၏ ပြောကြားချက်မှ ကောက်နုတ်ထားပါသည်။{accessed date 19-8-2020}

များအတွက် ဝင်ငွေခွန်များပေးဆောင်ရန် ၃ လတာ ရွှေ့ဆိုင်းပေးခြင်းတို့ပါဝင်သည်။ စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့မှုစီမံချက်အဖြစ် The Jobs Support Scheme အရ ဒေသခံအလုပ်သမား အားလုံးအတွက် လုပ်အားခထောက်ပံ့ကြေး ၂၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းကြား ထောက်ပံ့ပေးမည်ဖြစ်ပြီး Income Relief Scheme အနေဖြင့် ကိုယ်ပိုင်အလုပ် လုပ်ကိုင်သူများ Self-Employed Persons-SEPs များအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ၃ လ တစ်ကြိမ် စင်ကာပူဒေါ်လာ ၃၀၀၀ ထောက်ပံ့ပေးခြင်းများ ပါဝင်ပါသည်။ အစိုးရအနေဖြင့် တိုးမြှင့်ထားသော ပစ္စည်းခွန်များကို ပြန်လည်လျှော့ချပေးခြင်း၊ SMEs လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုစီမံချက်များပေးခြင်း၊ ချေးငွေအာမခံစီမံချက်နှင့် SMEs ကုန်ထုတ်စွမ်းအားမြှင့်မားစေရန် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။¹⁵

- (ခ) မလေးရှားနိုင်ငံ။ မလေးရှားအစိုးရအနေဖြင့် (Covid-19) ဖြစ်ပွားစဉ်တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မလေးရှားရင်းဂစ် RM 250 ဘီလီယံကို SMEs လုပ်ငန်းများအတွက် အသေးစားချေးငွေအစီအစဉ်၊ စီးပွားရေးလုပ်ငန်းများကို အားပေးကူညီရန်နှင့် အခြားသောလုပ်ငန်းအမြောက်အမြားအတွက် ထောက်ပံ့ပေးရန် ကြေညာခဲ့ပါသည်။ စုစုပေါင်းမှ RM ၁၀၀ ဘီလီယံကို စီးပွားရေးလုပ်ငန်းများသို့ ထောက်ပံ့ပေးရန် အသုံးပြုလျက်ရှိပါသည်။ ထို့ပြင် RM ၄.၅ ဘီလီယံကို အစိုးရနှင့် (Bank Negara Malaysia-BNM)တို့မှ SMEs လုပ်ငန်းများကို ထောက်ပံ့ရန် ပြင်ဆင်ထားပါသည်။ (Bank Negara Malaysia- BNM) မှ ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်တစ်စောင်တွင် မလေးရှားနိုင်ငံရှိ ဘဏ်အားလုံးသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ (၆) လအတွင်း SMEs လုပ်ငန်းများမှ ချေးငွေပြန်ဆပ်ခြင်းနှင့် အတိုးနှုန်းပေးအပ်ခြင်းများကို တရားဝင်ဆိုင်းငံ့ပေးရမည်ဟု ထုတ်ပြန်ထားပါသည်။ သတ်မှတ်ထားသည့် ၎င်းကာလ

¹⁵Singapore, How Governments Around The World Are Supporting SMEs During the COVID - 19 Crisis, <https://fintechnews.sg/38714/covid19/how-governments-around-the-world-are-supporting-smes-during-the-covid-19-crisis/> မှ ရရှိပါသည်။[accessed date 14-8-2020]

အတွင်း ဘဏ်များအနေဖြင့် ငွေချေးယူသူများနှင့် ငွေကြေးအပ်နှံသူများအား အတိုးနှုန်းမပါဘဲ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ အကယ်၍ ၎င်းစည်းကမ်းချက် ကို လိုက်နာခြင်းမရှိပါက ငွေဒဏ်ဖြစ်စေ/ ထောင်ဒဏ်ဖြစ်စေ ဒဏ်(၂) ရပ်လုံး ချမှတ် ခံရမည် ဖြစ်ပါသည်။¹⁶

၂၀။ အထက်ပါနိုင်ငံ(၂) နိုင်ငံကို လေ့လာကြည့်ပါက အောက်ပါတို့ကို တွေ့ရှိရပါသည်-

(က) စင်ကာပူနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် လုပ်အားခ များပိုမိုထောက်ပံ့ပေးခြင်းနှင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူများအတွက် ၂၀၂၀ ပြည့်နှစ် အတွင်းတွင် ၃ လတစ်ကြိမ် စင်ကာပူဒေါ်လာ ၃၀၀၀ ကို ထောက်ပံ့ပေးခြင်း၊

(ခ) မလေးရှားနိုင်ငံရှိ ဘဏ်အားလုံးသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ (၆) လအတွင်း SMEs လုပ်ငန်းများမှ ချေးငွေ ပြန်ဆပ်ခြင်းနှင့် အတိုးနှုန်းပေးအပ်ခြင်းများကို တရားဝင်ဆိုင်းငံ့ပေးရမည်ဟု ထုတ်ပြန်ထားပြီး အကယ်၍ ၎င်းစည်းကမ်းချက်ကို လိုက်နာခြင်းမရှိပါက ငွေဒဏ် ဖြစ်စေ/ထောင်ဒဏ်ဖြစ်စေ ဒဏ်(၂) ရပ်လုံး ချမှတ်ခံရမည်ဖြစ်ခြင်းတို့ကို တွေ့ရှိရပါ သည်။

နိဂုံး

၂၁။ Covid-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ မြန်မာနိုင်ငံတွင် ထိခိုက်မှုအများဆုံးကဏ္ဍများစွာရှိသည့်အနက် MSMEs ကဏ္ဍသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ Covid-19 ဖြစ်ပွားစဉ်အတွင်း MSMEs လုပ်ငန်းများသည် ဘက်ပေါင်းစုံမှ ထိခိုက်မှုများကြောင့် တစ်မျိုးသားလုံးစုစုပေါင်းထုတ်ကုန်နှင့် အလုပ်အကိုင်များ (အထူးသဖြင့် အမျိုးသမီးများ၏ အလုပ်အကိုင်များ)အပေါ် သက်ရောက်မှုသည် ကြီးမားလှပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် MSMEs လုပ်ငန်းများအတွက် လက်ရှိဆောင်ရွက်နေသော Covid-19 ရန်ပုံငွေကို ပိုမိုမတည်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ ဈေးကွက်ဖောက်ထွင်း ဆောင်ရွက်မည့်

¹⁶ Malaysia, How Governments Around The World Are Supporting SMEs During the COVID - 19 Crisis, <https://fintechnews.sg/38714/covid19/how-governments-around-the-world-are-supporting-smes-during-the-covid-19-crisis/> မှ ရရှိပါသည်။(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်)

တီထွင်ဆန်းသစ်မှုများကို အကာအကွယ်ပေးရုံမျှမက ယင်းလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရေး အတွက် လိုအပ်သော ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ အခွန်စည်းကြပ်မှု၊ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးခြင်းနှင့် လိုအပ်သော ဖြေလျှော့မှုများဆောင်ရွက်ပေးခြင်းဖြင့် MSMEs လုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင် မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

သုတေသနဌာန

ပြည်သူ့လွှတ်တော်ရုံး

ဤစာတမ်းတို့အား ဒေါ်ဝေဝေနှင်း(အကြီးတန်းစာရေး) မှ တာဝန်ယူရေးသား၍ သုတေသနဌာနမှ အရာထမ်းအဆင့်ဆင့်က ဝိုင်းဝန်းကြီးကြပ်တည်းဖြတ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်



သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန်
(သို့မဟုတ်) သုတေသနဌာနအား လာရောက်လေ့လာရန်
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါသည်။

သုတေသနဌာန

ပြည်သူ့လွှတ်တော် C ဆောင် - ဒုတိယထပ်

တယ်လီဖုန်း - ၀၆၇ - ၅၉၁၂၈၄၊ ၀၆၇ - ၅၉၁၂၈၅

